

任务。⑧怀孕：ကိုယ်ဝန်ကိုလေ ~ ရှိ၍ဝလဖွားရ၏။ 怀胎九个月到第十个月才分娩。 II နဝါ <lwe> 容易，方便：သဘော ~ သည်။ 耳朵软（容易听从别人的话）。/ အရ ~ သည်။ 容易得到。/ အသွားအလာ ~ တယ်။ 交通方便。/ အပြော ~ သလောက်အလုပ်ခက်သည်။ 说起来容易做起来难。 III ကဝ။ <lwe> 易于，便于：ဒီနာရီမျိုးကပျက် ~ သည်။ 这种表容易坏。

လွယ်ကာ ကဝါ <lwe ga> (书) = လွယ်လင့်တကူ
 လွယ်ကူ နဝါ <lwe ku> 容易：လုပ်ငန်းစဉ်များကို ~ အောင်မြင်သည်။ 简化办事手续。/ ဒီအလုပ်က ~ ဝါတယ်။ 这个工作容易。

လွယ်ကြိုး နါ <lwe gyo> 捆绑物品的长绳
 လွယ်ကော် နါ <lwe kaw> 坚固(缅甸克耶邦首府)
 လွယ်ကော ကဝါ <lwe z-ga> = လွယ်လင့်တကူ
 လွယ်တကူ ကဝါ <lwe d-gu> = လွယ်လင့်တကူ
 လွယ်ပိုး ကါ <lwe bo> 背：သားငယ်ကိုအဝတ်နှင့်ပတ်၍ ~ လာသည်။ 把小孩用布裹好后背来了。

လွယ်လင့်တကူ ကဝါ <lwe lin' d-gu> 轻易地，容易地，轻而易举地：ဤအလုပ်ကို ~ ပြီးမြောက်စေနိုင်ပါသည်။ 这项工作可以毫不费力地完成。

လွယ်လွယ် ကဝါ <lwe lwe> = လွယ်လင့်တကူ
 လွယ်လွယ်ကူကူ ကဝါ <lwe lwe ku gu> = လွယ်လင့်တကူ
 လွယ်အိတ် နါ <lwe eit> 背包，书包

လှ I နဝါ <hla'> ①好看，漂亮，美丽，俊俏：ကျန်းသစ်သည် အရည်အသွေး ~ သည်။ 柚木色泽很好看。/ စိတ် ~ တော့ ရှုပ်ပို ~ တာဖြစ်မှာပေါ့။ 心善面貌也就显得更漂亮了。
 ②顺利，情况好(常与否定式连用)：အချိန်မ ~ ရောက်လာတယ်။ 半夜三更才到。/ အခြေမ ~ တူး။ 形势不妙。
 II ကဝါ <hla'> ①非常，极其：ကောင်း ~ ၏။ 非常好。/ ခြင်ပေါ ~ တယ်။ 蚊子太多了。②顶多，最多：သူရှိ ~ ၁၆ နှစ်ပေါ့။ 他最多只有十六岁。/ တနှစ်ရ ~ မှီသ ၁၀၀ ခန့်သာရှိပါသည်။ 一年最多只能得到一百缅斤。③一再：ယခင်ကလည်းပြောခဲ့ ~ ပြီ။ 以前也一再讲过了。

လှခေါင် နဝါ <hla' khaun> (诗)非常美丽，很俊俏
 လှခေါင်ကြူး နဝါ <hla' gaun gyu> (诗)很姣媚，很俊俏
 လှပ နဝါ <hla' pa'> 漂亮，俊俏，标致：ရုပ်ဆင်း ~ သောမိန်းကလေး 美丽的姑娘

လှပကြောဆန်း နဝါ <hla' pa' khyaw' hsan> = လှပကြောရှင်း
 လှပကြောရှင်း နဝါ <hla' pa' khyaw' shin> 俊美，漂亮
 လှပတင့်တယ် နဝါ <hla' pa' tin' te> 动人，优美，俊俏
 လှပယဉ်ကျေး နဝါ <hla' pa' yin gyei> 文雅，清秀，娴雅
 လှပသပ်ယပ် နဝါ <hla' pa' that yat> 优美，美丽，整洁
 လှပျိုမြူ နါ <hla' pyo byu> 美丽的姑娘
 လှယဉ်မင်း နါ <hla' y-min> 美人，美女

လှလှကြီး ကဝါ <hla' hla' gyi> 狠狠地，好好地：~ လက်စားချေလိုက်တယ်။ 狠狠地报复了它一下。/ ရန်သူများကို ~ ထိုးနှက်ထိုက်ခိုက်လိုက်သည်။ 狠狠地打击敌人。/ သည်တခါတော့ ဒုက္ခ ~ တွေ့ကြပါလိမ့်မည်။ 这一次可要倒霉了。/ နောက်တော့ ကျေးဇူး ~ ဆပ်ပါမယ်။ 以后好好地报答你的恩情。

လှလှချောချော ကဝါ <hla' hla' khyaw: gyaw> 漂亮，秀丽
 လှလှပပ ကဝါ <hla' hla' pa' ba'> ①漂亮，秀丽 ②痛痛快
 快，狠狠：~ ကလေးလက်စားချေ၏။ 狠狠地报复。

လှသူဇာ နါ <hla' thu za> (诗)美丽的姑娘
 လှ ကဝါ <hla> ①(古)到跟前来：အနီးသို့ရောက် ~ သည်။ 到跟前来。②起来：လျှိုဝှက်စကားကိုပြော ~ သည်။ 说起暗语来了。

လှလှ ကဝါ <hla hla> (古)薄薄地
 လှလှပါးပါး ကဝါ <hla hla pa: ba> (古)薄薄地
 လှို နဝါ <hli> 细小，瘦小：ဒီကလေး ~ သည်။ 这孩子很瘦弱。

လှိုကင်း နဝါ <hli gin> (果实)小
 လှိုကျစ်ညံ့ဖျင်း နဝါ <hli kyit nyan' phyin> 瘦弱，干瘪
 လှိုကြူ နဝါ <hli kyon> = လှို
 လှိုလှို ကဝါ <hli hli> 细小的：သူ့လက်မောင်းသည် ~ ကလေးပဲရှိတော့သည်။ 他的胳膊已经瘦得不像样了。

လှိုလှိုကင်းကင်း ကဝါ <hli hli kin: gin> 瘦小地
 လှိုလှိုမှားမှား ကဝါ <hli hli hmwa: hmwa> = လှိုလှိုကင်းကင်း
 လှိုလှောင်း နဝါ <hli hlaun> (古) = လှို
 လှိုသောင်း ကါ <hli thaun> (古) = လှို

လှိုး ကါ <hli> ①切，割，削，截：လက်သည်းခြေသည်းရှည်လျှင် ~ ပါ။ 手指甲、脚指甲长了就剪短。/ သား ~ ဝေး 肉刀 ②(俚)占人便宜

လှိုးခုတ် ကါ <hli: khout> 切，割，削
 လှိုးချိုင့် ကါ <hli: khyain> = လှိုး
 လှိုးချွတ် ကါ <hli: khyut> = လှိုး
 လှိုးဖြတ် ကါ <hli: phyat> 切断，割断
 လှိုးယှာ ကါ <hli: hlwa> 切薄，削薄
 လှိုးယှဲ ကါ <hli: hlwe> 岔开话题：~ ကပြောလိုက်သည်။ 岔开话题。

လှူလှူ ဝါ <hlu' hlu'> ①(诗)快要，几乎，马上：ရောက် ~ 快要到... ②高兴，激动

လှူ ကါ <hlu> 捐献，布施，奉献
 လှူကြေးချ ကါ <hlu gywei: khya'> = လှူ
 လှူတန်း/လှူခန်း ကါ <hlu dan> = လှူ
 လှူခါန်းဆက်ကပ် ကါ <hlu dan: hset kat> 布施，捐献
 လှူဖွယ်တန်းရန် နါ <hlu bwe tan: yan> 布施物
 လှူဖွယ်လှူခင်း နါ <hlu bwe hlu gin> 布施物
 လှူဖွယ်ဝတ္ထု နါ <hlu bwe wut htu'> 施舍物